

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစာရင်းအင်းအဖွဲ့



စားသုံးသူဈေးဆနှုန်း
(Consumer Price Index)

နှင့်
ငွေကြေးဖောင်းပွမှုနှုန်း
(Rate of Inflation)

အ ခြေအနေ
(၂၀၁၇ ခုနှစ် မေလ)

၂၀၁၇ ခုနှစ် ဇွန်လ

အကြောင်းအရာ။ ၂၀၁၇ခုနှစ် မေလအတွက် တစ်နိုင်ငံလုံး၏ ငွေကြေးဖောင်းပွမှုနှုန်း
အခြေအနေ တင်ပြခြင်း

၁။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် မြို့နယ်(၈၂)မြို့နယ်မှ ဈေးနှုန်းများကို အခြေခံ၍ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ပြည်ထောင်စုနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများနှင့် တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း (၈၂)မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း (၃၂၆၆၉)ကို စစ်တမ်းကောက်ယူခဲ့ပါသည်။

၂။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း (၄၃၈)မျိုး ပါဝင်ခဲ့ပါသည်။ စားသုံးသူဈေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင်ကုန်ပစ္စည်း (၁၀၈)မျိုးနှင့် အစားအစာမဟုတ်သောအုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား(၁၆၆)မျိုးရွေးချယ်ထားပြီး၊ စုစုပေါင်း (၂၇၄)မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ပါသည်။

၃။ ၂၀၁၂ ခုနှစ် အခြေခံနှစ်တွင် အစားအစာအုပ်စုအတွက် သုံးစွဲသည့် အလေးပေး ရာခိုင်နှုန်းမှာ (၅၈.၅၁)% ရှိ၍၊ အစားအစာမဟုတ်သောအုပ်စုအတွက် သုံးစွဲသည့် အလေးပေးရာခိုင်နှုန်းမှာ (၄၁.၄၉)% ရှိပါသည်။

၄။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၇ ခုနှစ် မေလအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် (၁၄၄.၃၂)၊ အစားအစာ မဟုတ်သော အုပ်စုအတွက် (၁၁၅.၆၄) နှင့် အုပ်စုအားလုံးအတွက်(၁၃၂.၄၂) ဖြစ်ရာ လွန်ခဲ့သော ဧပြီလ အခြေအနေ (၁၃၂.၀၇) နှင့်နှိုင်းယှဉ်ပါက (၀.၂၇)% မြင့်တက်ခဲ့ပါသည်။

၅။ စားသုံးသူဈေးဆနှုန်းကိုလေ့လာပါက အစားအစာအုပ်စု၏ဈေးဆနှုန်းမှာ ယခင်လကထက် ၀.၄၁% မြင့်တက်လာပါသည်။ အခြေခံစားသောက်ကုန်ဖြစ်သည့် မြေပဲဆီ၊ ကြက်သား၊ အမဲသား၊ ဝက်သား၊ ငါးခူ၊ ငါးရံ၊ ပုစွန်ကျော့၊ ပုစွန်တုပ်နှင့် အချိုငါးအစုံဈေးနှုန်းများ၊ ပုစွန်ခြောက်၊ ငါးရံခြောက်၊ ငါးပိကောင်၊ ကြက်ဥဈေးနှုန်းများ၊ အချို့ဟင်းသီးဟင်းရွက်များ

ဖြစ်သည့် ကန်းစွန့်ရွက်၊ ပဲတောင့်ရှည်သီး၊ ဈေးနှုန်းများနှင့် စားဖိုဆောင်သီးနှံဖြစ်သည့် စားတော်ပဲ၊ ပဲနီလေး၊ သကြား၊ ထန်းလျက်၊ ငရုတ်သီးခြောက် (အရှည်)ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

၆။ ၂၀၁၇ ခုနှစ် မေလတွင် အစားအစာမဟုတ်သောအုပ်စု၏ ဈေးဆနှုန်းမှာ (၁၁၅.၆၄) ဖြစ်သဖြင့် ယခင်လအခြေအနေ ၁၁၅.၆၁ နှင့် နှိုင်းယှဉ်ပါက သိသာစွာပြောင်းလဲမှုမရှိပါ။ ယင်းအုပ်စုတွင်ပါဝင်သော မော်တော်ဆိုင်ကယ်၊ ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများ ကျဆင်းလျက် ရှိသော်လည်း၊ ထင်း၊ ဖယောင်းတိုင်၊ အိမ်ငှားခ၊ ခနီ၊ ဝါး နှင့် ဘီလပ်မြေဈေးနှုန်းများ၊ အားဆေး ဈေးနှုန်းများနှင့် ရေခဲသေတ္တာဈေးနှုန်းများ မြင့်တက်လာသောကြောင့်ဖြစ်ပါသည်။

၇။ စားသုံးသူဈေးဆနှုန်း ပြောင်းလဲမှုအခြေအနေမှာ ၂၀၁၇ ခုနှစ် မေလတွင် ယခင်နှစ် အလားတူကာလကထက် (၃.၉၀)% ပိုမိုလာခဲ့ပါသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ ခုနှစ် မေလအထိ (+၅.၉၆%) ရှိပါကြောင်း အစီရင်ခံ တင်ပြအပ်ပါသည်။




(ဒေါက်တာဝါဝါမောင်)

ညွှန်ကြားရေးမှူးချုပ်

တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆန့်န်း (Comsumer Price Index)

(၂၀၁၇ ခုနှစ် မေလ)



တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတင်ပြချက်

(၂၀၁၇ ခုနှစ် မေလ)

မာတိကာ

အမှတ် စဉ်	အကြောင်းအရာ	စာမျက် နှာ
၁	စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၁
၂	အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း	၁
၃	ဈေးနှုန်းပြောင်းလဲမှုများကိုခြုံငုံသုံးသပ်တင်ပြခြင်း	၄
၄	၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ငွေကြေးဖောင်းပွမှုအခြေအနေတင်ပြခြင်း	၆
ဇယား ၁	တစ်နိုင်ငံလုံး၏အုပ်စုအလိုက်စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၈
ဇယား ၂	တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၉
ဇယား ၃	အဓိကကျသောကုန်ပစ္စည်းများ၏လက်လီဈေးနှုန်းပြောင်းလဲမှုများ (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၁၀
ဇယား ၄	တစ်နိုင်ငံလုံး၏စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းပုံပြကားချပ် (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)	၁၁

တစ်နိုင်ငံလုံး၏စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းစိစစ်ချက်

(၂၀၁၇ ခုနှစ်၊ မေလ)

၁။ စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)

၂၀၁၇ ခုနှစ် မေလအတွက် စားသုံးသူဈေးဆနှုန်းမှာ ၁၃၂.၄၂ ဖြစ်ရာ လွန်ခဲ့သော ၂၀၁၆ခုနှစ် မေလ အခြေအနေ ၁၂၇.၄၅ နှင့် နှိုင်းယှဉ်ပါက ယခင်နှစ်ကထက် ၃.၉၀ % မြင့်တက်လာပါသည်။

၂၀၁၇ ခုနှစ် မေလတစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၅.၉၆% ဖြစ်ပေါ်ခဲ့ရာ လွန်ခဲ့သော ၂၀၁၆ ခုနှစ် မေလတစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၀.၄၇%နှင့် နှိုင်းယှဉ်ပါက တိုးနှုန်းမှာ ယခင်နှစ်ကထက် များစွာကျဆင်းနေသည်ကို တွေ့ရှိရပါသည်။ သို့သော် ၂၀၁၇ ခုနှစ် ဧပြီလ၏ စားသုံးသူဈေးဆနှုန်း နှင့် နှိုင်းယှဉ်ပါက ၀.၂၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။

ယခုလတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်းများကို ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ရခိုင်ပြည်နယ်၏ စားသုံးသူဈေးဆနှုန်းမှာ ၉.၄၀%ဖြင့် အမြင့်ဆုံး ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ကြောင်းတွေ့ရပါသည်။ အလားတူစွာပင် ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင်လည်း ပြောင်းလဲမှုရာခိုင်နှုန်းများခဲ့ပါသည်။ တစ်နိုင်ငံလုံးအနေဖြင့် ခြုံငုံကြည့်လျှင် နှစ်အလိုက် ငွေကြေး ဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ယခင်လတွင် ၄.၇၄% ရှိရာမှ ယခုလတွင် ၃.၉၀% ဖြစ်သဖြင့် တိုးနှုန်းအရှိန်မှာ ဆက်လက်လျော့နည်းလာကြောင်း တွေ့ရှိရပါသည်။

၂။ အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း

၂၀၁၇ ခုနှစ် မေလအတွင်းဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းများကို ဇယား(၁) ဖြင့် အုပ်စုအလိုက် အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။

- (က) အစားအစာအုပ်စုဈေးဆနှုန်းသည် ၂၀၁၇ ခုနှစ် မေလ၌ ၁၄၄.၃၂ ရှိ၍၊ ယခင် နှစ်၏ ဈေးဆနှုန်းမှာ ၁၃၉.၄၁ ဖြစ်သောကြောင့် ၃.၅၂% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့်နှိုင်းယှဉ်ပါက ၀.၄၁ % မြင့်တက်လာပါသည်။

- (ခ) ဆေးလိပ်နှင့်အပျော်ယမကာအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် မေလ၌ ၁၂၈.၁၂ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၃၁.၁၆ ဖြစ်သောကြောင့် ၂.၃၂% ကျဆင်းလာခဲ့ပြီး၊ လွန်ခဲ့သောလနှင့်နှိုင်းယှဉ်ပါကလည်း ၁.၄၉% ကျဆင်းလာခဲ့ပါသည်။ ယင်းအုပ်စုအတွင်းရှိ ကွမ်းသီးခြမ်း၊အရက်၊ဘီယာဈေးနှုန်းများမှာ ယခင်လကထက်မြင့်တက်လျက်ရှိသော်လည်း၊ ကွမ်းရွက်ဈေးနှုန်းများမှာမူ ထူးထူးကဲကဲ ကျဆင်းလာသောကြောင့် ဖြစ်ပါသည်။
- (ဂ) အဝတ်အထည်ဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် မေလ၌ ၁၁၆.၉၀ရှိ၍၊ ယခင်နှစ်၏ဈေးဆနှုန်းမှာ ၁၁၄.၅၀ ဖြစ်သောကြောင့် ၂.၀၉% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအနည်းငယ်သာ မြင့်တက်ခဲ့ပါသည်။
- (ဃ) အိမ်လခနှင့်အိမ်ပြင်ခအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် မေလ၌ ၁၃၅.၆၅ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၂၇.၅၉ ဖြစ်သောကြောင့် ၆.၃၁% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့်နှိုင်းယှဉ်ပါက ၀.၃၆%မြင့်တက်လာခဲ့ပါသည်။ ဤအုပ်စုတွင်ပါဝင်သော အိမ်လခ၊ ခနီ၊ ကြသောင်းဝါး၊ တောသစ်၊ သစ်မာ၊ သွပ်နှင့် ဘိလပ်မြေဈေးနှုန်းများ၊ ရေဖိုးနှင့် ထင်းဈေးနှုန်းများမှာ ယခင်လကထက် ဆက်လက်မြင့်တက် လျက်ရှိသည်ကို တွေ့ရှိရပါသည်။
- (င) အိမ်အသုံးအဆောင်ပစ္စည်းနှင့်ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် မေလ၌ ၁၁၄.၀၈ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၁၃.၂၁ ဖြစ်သောကြောင့် ၀.၇၇% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအနည်းငယ်မြင့်တက်ခဲ့ပါသည်။
- (စ) ကျန်းမာရေးအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် မေလ၌ ၁၃၂.၆၉ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၂၆.၈၉ ဖြစ်သောကြောင့် ၄.၅၇% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ၀.၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။
- (ဆ) သယ်ယူပို့ဆောင်ရေးအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် မေလ၌ ၉၇.၇၅ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၈၈.၅၁ ဖြစ်သောကြောင့် ၁၀.၄၅%မြင့်တက်လာပြီး၊

လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ၀.၁၆% ကျဆင်းလာပါသည်။ ယင်းအုပ်စု
ဈေးဆနှုန်းတွင် ပါဝင်သော ဓာတ်ဆီဈေးနှုန်းမှာ တစ်ဂါလံလျှင် ၃၄၂၈.၀၅ ကျပ်မှ
၃၄၂၀.၉၅ ကျပ်၊ ဒီဇယ်ဆီတစ်ဂါလံလျှင် ၃၃၄၁.၃၂ကျပ် မှ ၃၃၃၁.၁၃ကျပ်
သို့လည်းကောင်း၊ အသီးသီးကျဆင်းလာခဲ့သောကြောင့် ဖြစ်ပါသည်။ ရန်ကုန်မြို့
အတွင်းပြေးဆွဲနေသော YBS ကားလိုင်းမှာယခင်လက (၃၀၀)ကျပ်ရှိရာမှ (၂၀၀)
ကျပ်သို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့် ပြည်တွင်းဘတ်စ်ကားခ ဈေးနှုန်း
များကျဆင်းလာပါသည်။

- (ဇ) **ဆက်သွယ်ရေးအုပ်စုဈေးဆနှုန်းမှာ** ၂၀၁၇ ခုနှစ် မေလ၌ ၉၃.၆၇ ရှိ၍၊ ယခင်
နှစ်၏ ဈေးဆနှုန်းမှာ ၉၅.၇၆ ဖြစ်သောကြောင့် ၂.၁၈% ကျဆင်းခဲ့ပြီး၊ လွန်ခဲ့
သောလနှင့် နှိုင်းယှဉ်ပါက ၀.၂၁% သာကျဆင်းခဲ့ပါသည်။ ယင်းအုပ်စုတွင် ပါဝင်
သော မိုဘိုင်းဖုန်းနှင့် တယ်လီဖုန်းများမှာ ဈေးကွက်အတွင်း ဝင်ရောက်မှုများ
သည့်အပြင် တယ်လီဖုန်းခေါ်ဆိုခများလည်း ကျဆင်းလာခဲ့သောကြောင့် ဖြစ်ပါ
သည်။
- (ဈ) **အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှုအုပ်စုဈေးဆနှုန်းမှာ** ၂၀၁၇ ခုနှစ် မေလ၌ ၁၀၅.၃၃
ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၀၄.၅၅ ဖြစ်သောကြောင့် ၀.၇၅% မြင့်တက်
လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့်နှိုင်းယှဉ်ပါက ထူးခြားစွာပြောင်းလဲမှုမရှိပါ။ ဤအုပ်စု
တွင်ပါဝင်သော ကုန်ပစ္စည်းဈေးနှုန်းများမှာ ထူးခြားစွာပြောင်းလဲမှုမရှိဘဲ တည်ငြိမ်
နေကြောင်း တွေ့ရပါသည်။
- (ည) **ပညာရေးအုပ်စုဈေးဆနှုန်းမှာ** ၂၀၁၇ ခုနှစ် မေလ၌ ၁၂၂.၄၃ ရှိ၍၊ ယခင်နှစ်၏
ဈေးဆနှုန်းမှာ ၁၂၁.၂၆ ဖြစ်သောကြောင့် ၀.၉၆% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သော
လ နှင့် နှိုင်းယှဉ်ပါက ၀.၁၆%မြင့်တက်ခဲ့ပါသည်။
- (ဋ) **ပြင်ပအစားအသောက်အုပ်စုဈေးဆနှုန်းမှာ** ၂၀၁၇ ခုနှစ် မေလ၌ ၁၁၁.၂၇ ရှိ၍၊
ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၀၉.၃၅ ဖြစ်သောကြောင့် ၁.၇၆% မြင့်တက်လာခဲ့

ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအနည်းငယ်သာ ကျဆင်းခဲ့ပါသည်။

- (၄) အထွေထွေကုန်ပစ္စည်းအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် မေလ၌ ၁၂၁.၈၂ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၁၄.၆၇ ဖြစ်သောကြောင့် ၆.၂၃% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ၀.၁၃% မြင့်တက်လာခဲ့ပါသည်။
- (၅) အစားအစာမဟုတ်သောအုပ်စုဈေးဆနှုန်းမှာ ၂၀၁၇ ခုနှစ် မေလ၌ ၁၁၅.၆၄ ရှိ၍၊ ယခင်နှစ်၏ ဈေးဆနှုန်းမှာ ၁၁၀.၅၇ %ဖြစ်သောကြောင့် ၄.၅၈% မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက ထူးခြားစွာပြောင်းလဲမှုမရှိပါ။

၃။ ဈေးနှုန်းပြောင်းလဲမှုများကိုခြုံငုံသုံးသပ်တင်ပြခြင်း

၂၀၁၇ ခုနှစ် မေလတွင် ဖြစ်ပေါ်ခဲ့သော ကုန်ပစ္စည်းဈေးနှုန်း ပြောင်းလဲမှုအခြေအနေများကို အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။

- (က) ယခုလတွင်ဖြစ်ပေါ်ခဲ့သော ဆန်(ဧည့်မထ)ဈေးနှုန်းမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက ၀.၄၄% ဖြင့် ဆက်လက်ကျဆင်းလာခဲ့ပါသည်။ ယခုလတွင် ဆန်အဟောင်းဈေးနှုန်းများ ဈေးတက်နေသော်လည်း၊ ဈေးကွက်အတွင်း ဆန်အသစ်များ ထွက်ပေါ်လာပြီဖြစ်၍ ဆန်အသစ်ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက် ရှိပါသည်။
- (ခ) စားသုံးဆီအုပ်စုတွင်ပါဝင်သော မြေပဲဆီနှင့် စားအုန်းဆီဈေးနှုန်းများမှာ ယခင်လကထက် မြင့်တက်ခဲ့ပြီး၊ နှမ်းဆီဈေးနှုန်းမှာမူ သိသာစွာမြင့်တက်မှု မရှိခဲ့ပါ။။ ယခုလတွင် မြေပဲဈေးနှုန်းများ မြင့်တက်လာသောကြောင့် မြေပဲဆီဈေးနှုန်းများ မြင့်တက်လာပါသည်။ ယခင်လတွင် ပြည်ပစားအုန်းဆီဈေးနှုန်းမှာ မက်ထရစ်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၈၂.၇၇ ရှိခဲ့ရာမှ ယခုလတွင် အမေရိကန် ဒေါ်လာ ၆၀၁.၁၃ ဖြစ်သဖြင့် ယခင်လကထက် ၃.၅% မြင့်တက်ခဲ့သောကြောင့် ပြည်တွင်းစားအုန်းဆီ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာပါသည်။

- (ဂ) အသား၊ ငါးနှင့် ဥအုပ်စုတွင် ပါဝင်သော ကြက်သား၊ ဘဲသား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ နှင့် ငါးအစိုဈေးနှုန်းများ၊ ပုစွန်ခြောက်၊ ငါးရုံခြောက်ဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည်။ ယခုလအတွင်း ဘုရားပွဲများ၊ အလှူပွဲများရှိသောကြောင့် ဝယ်လိုအားများလာပြီး၊ အသားဈေးနှုန်းများမြင့်တက်လာပါသည်။ ငါးမဖမ်းရ ရာသီဖြစ်ခြင်းကြောင့် ငါးဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည်။ ထို့ပြင် ငါးပိ၊ ငါးခြောက်ပြုလုပ်သည့် ငါးကုန်ကြမ်းများ ရှားပါးလာခြင်းကြောင့် ငါးခြောက် ဈေးနှုန်းများ မြင့်တက်နေခြင်း ဖြစ်ပါသည်။
- (ဃ) အချို့ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို လေ့လာကြည့်ပါက ခရမ်းချဉ်သီးဈေးနှုန်း များမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက သိသိသာသာပြန်လည်မြင့်တက်လာကြောင်း တွေ့ရပါသည်။ ဒေသထွက်ခရမ်းချဉ်သီးများ ရာသီချိန်ကုန်ဆုံးပြီဖြစ်၍ ဈေးကွက် အတွင်း ဝင်ရောက်မှုနည်းပါးလာပြီး၊ ဈေးနှုန်းများ သိသိသာသာ မြင့်တက် လာပါသည်။ သို့ရာတွင် သီးနှံအသစ်ထွက်ပေါ်ချိန် ဖြစ်သောကြောင့် စားဖိုဆောင် သီးနှံဖြစ်သော အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ဈေးနှုန်းများ ဆက်လက် ကျဆင်းလာပါသည်။ နွေရာသီဖြစ်သဖြင့် ကျန်ဟင်းသီးဟင်းရွက်များ ဖြစ်သော ဘူးသီး၊ ခရမ်းသီး၊ ပဲတောင့်ရှည်သီးနှင့် အသီးအနှံဈေးနှုန်းများ မြင့်တက်လာ ပါသည်။
- (င) ဆေးလိပ်နှင့်အဖျော်ယမကာအုပ်စုရှိဈေးဆနှုန်းမှာ ယခင်လကထက် ၁.၄၉% ကျဆင်းလာပါသည်။ ထိုသို့ဖြစ်ခြင်းမှာ ဤအုပ်စုတွင် ပါဝင်သော ကွမ်းရွက် ဈေးနှုန်းများမှာ သိသာထင်ရှားစွာ ကျဆင်းလာသောကြောင့်ဖြစ်ပါသည်။ မိုးဦးကျ ရာသီဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကွမ်းရွက်အထွက်နှုန်း များလာသော ကြောင့် ဈေးနှုန်းများ ကျဆင်းလာပါသည်။
- (စ) ယခုလတွင်ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းမှာ ၁၅ပဲရည်တစ်ကျပ်သားလျှင် ၈၅၀၃၀၀ ကျပ် ဖြစ်သဖြင့် လွန်ခဲ့သောလကထက် ၀.၅၂% မြင့်တက်ခဲ့ပြီး၊ လွန်ခဲ့သောနှစ်နှင့် နှိုင်းယှဉ်ပါကလည်း ၁၄.၂၇% မြင့်တက်လျက်ရှိပါသည်။ ကမ္ဘာရွှေဈေးနှုန်းမှာ တစ်ထရိုင် အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၆၆ ရှိရာမှ ၁၂၄၇ သို့ ကျဆင်း


လာပါသည်။ ကမ္ဘာ့ရွှေဈေးကျဆင်းလာသော်လည်း၊ မြန်မာ့ရွှေဈေးနှုန်းမှာမူ မြင့်တက်နေသည်ကို တွေ့ရှိရပါသည်။

- (ဆ) ၂၀၁၇ခုနှစ် မေလအတွင်း ဖြစ်ပေါ်ခဲ့သော လောင်စာဆီဈေးနှုန်းများတွင် ဒီဇယ်ဆီ နှင့် ဓာတ်ဆီဈေးနှုန်းများမှာ ယခင်လကထက် ၀.၃၁% နှင့် ၀.၂၁% အသီးသီး ကျဆင်းလာပါသည်။ ပြည်ပမှတင်သွင်းသော လောင်စာဆီ ဈေးနှုန်း များတွင် ဒီဇယ်ဆီတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၄.၂၃ မှ ၆၁.၁၂ သို့လည်းကောင်း၊ ဓာတ်ဆီတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၄.၅၀ မှ ၆၁.၄၀ သို့လည်းကောင်း အသီးသီး ကျဆင်းလာသောကြောင့်၊ ပြည်တွင်းလောင်စာဆီဖြစ်သော ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများလည်း ကျဆင်းလျက်ရှိပါသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့ခြင်းကြောင့် စိုက်ပျိုးမြေ ပျက်စီးခြင်း၊ စိုက်ပျိုးသီးနှံအထွက်နှုန်းလျော့ကျခြင်း၊ ရေကြီးရေလျှံမှုကြောင့် တံတားများ ပျက်စီးခြင်း၊ ကားလမ်း၊ ရထားလမ်းများ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း များကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်ကာ ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာခြင်း၊ ပို့ဆောင်ဆက်သွယ်ရေး ခက်ခဲသည့်အတွက် သယ်ယူပို့ဆောင်စရိတ် မြင့်တက်ခြင်း၊ သွင်းကုန် ဈေးနှုန်းများတက်လာခြင်း စသည့် အကြောင်းရင်းများကြောင့် ဈေးနှုန်းအပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိပါသည်။

၄။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ငွေကြေးဖောင်းပွမှုအခြေအနေတင်ပြခြင်း

- (က) တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ ခုနှစ် မေလ အထိ တစ်နှစ်ပျမ်းမျှ (+)၅.၉၆ ရှိ၍ ဧပြီလအထိ တစ်နှစ်ပျမ်းမျှ (+)၆.၄၁ နှင့် နှိုင်းယှဉ်ပါက ဆက်လက်ကျဆင်းလာပါကြောင်းနှင့် ၂၀၁၇ ခုနှစ် မေလ နှင့် ၂၀၁၆ ခုနှစ် မေလ တို့၏ နှစ်အလိုက် ပြောင်းလဲမှုကို နှိုင်းယှဉ်ပါက (Year on Year Inflation) မှာ ၃.၉၀% ဖြစ်သည့်အတွက် ယခင်လကထက် ၀.၈၄% လျော့နည်းလျက်ရှိကြောင်း တွေ့ရပါသည်။



(ခ) တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူဈေးဆနှုန်းနှင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းကို ဇယား(၂)ဖြင့် တင်ပြထားပါသည်။ ၂၀၁၇ ခုနှစ် မေလ အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ရခိုင်ပြည်နယ်တွင် ၁၂.၂၄%ဖြင့် အမြင့်ဆုံးဖြစ်ပေါ်ပြီး၊ ကချင်ပြည်နယ်တွင် ၈.၉၄% ဖြင့် ဒုတိယအမြင့်ဆုံး၊ ရှမ်း ပြည်နယ်တွင် ၈.၁၂%ဖြင့် တတိယအမြင့်ဆုံး အသီးသီးဖြစ်ပေါ်လျက်ရှိပါသည်။ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ရခိုင်ပြည်နယ်တွင် ၉.၄၀%ဖြင့် ပြောင်းလဲ မှုအများဆုံး ဖြစ်ပေါ်ခဲ့ပြီး၊ ပြည်ထောင်စုနယ်မြေတွင်-၀.၀၅%ဖြင့် ပြောင်းလဲမှု ရာခိုင်နှုန်း အနည်းဆုံး ဖြစ်ပေါ်ခဲ့ပါကြောင်း အစီရင်ခံ တင်ပြအပ်ပါသည်။

**ဇယား(၁)တစ်နိုင်ငံလုံး၏အုပ်စုအလိုက်စားသုံးသူစျေးဆနှုန်းနှင့်
ငွေကြေးဖောင်းပွမှုနှုန်း
(၂၀၁၇ ခုနှစ်၊ မေလ)**

အခြေခံနှုန်း၊ ၂၀၁၂=၁၀၀

COICOP Code	အုပ်စုအမည်	အလေးပေး ရာခိုင်နှုန်း	၂၀၁၆ ခုနှစ်	၂၀၁၇ ခုနှစ်		ယခင်လနှင့် နှိုင်းယှဉ်လျှင် ပြောင်းလဲ သည့် ရာခိုင်နှုန်း	နှစ်အလိုက် ငွေကြေး ဖောင်းပွမှုနှုန်း	ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း (၂၀၁၇ခုနှစ် မေလ အထိ)
			မေလ	ဧပြီလ	မေလ			
(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)	(၈)	(၉)
	အုပ်စုအားလုံး	၁၀၀.၀၀	၁၂၇.၄၅	၁၃၂.၀၇	၁၃၂.၄၂	၀.၂၇	၃.၉၀	၅.၉၆
၀၁	အစားအစာအုပ်စု	၅၈.၅၁	၁၃၉.၄၁	၁၄၃.၇၃	၁၄၄.၃၂	၀.၄၁	၃.၂၂	၇.၂၅
၀၂	ဆေးလိပ်နှင့်အဖျော်ယမကာ	၁.၆၅	၁၃၁.၁၆	၁၃၀.၀၆	၁၂၈.၁၂	-၁.၄၉	-၂.၃၂	၄.၁၄
၀၃	အဝတ်အထည်	၃.၂၃	၁၁၄.၅၀	၁၁၆.၈၅	၁၁၆.၉၀	၀.၀၄	၂.၀၉	၃.၄၇
၀၄	အိမ်လခနှင့်အိမ်ပြင်ခ	၈.၀၇	၁၂၇.၅၉	၁၃၅.၁၆	၁၃၅.၆၅	၀.၃၆	၆.၃၁	၆.၃၉
၀၅	အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်	၂.၃၄	၁၁၃.၂၁	၁၁၃.၈၈	၁၁၄.၀၈	၀.၁၇	၀.၇၇	၂.၄၉
၀၆	ကျန်းမာရေး	၂.၁၃	၁၂၆.၈၉	၁၃၂.၂၇	၁၃၂.၆၉	၀.၃၂	၄.၅၇	၅.၃၁
၀၇	သယ်ယူပို့ဆောင်ရေး	၁၀.၁၃	၈၈.၅၁	၉၇.၉၁	၉၇.၇၅	-၀.၁၆	၁၀.၄၅	၂.၀၁
၀၈	ဆက်သွယ်ရေး	၁.၆၂	၉၅.၇၆	၉၃.၈၆	၉၃.၆၇	-၀.၂၁	-၂.၁၈	-၁.၈၂
၀၉	အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှု	၁.၀၂	၁၀၄.၅၅	၁၀၅.၂၉	၁၀၅.၃၃	၀.၀၄	၀.၇၅	၁.၉၃
၁၀	ပညာရေး	၂.၁၅	၁၂၁.၂၆	၁၂၂.၂၄	၁၂၂.၄၃	၀.၁၆	၀.၉၆	၃.၄၂
၁၁	ပြင်ပအစားအသောက်	၅.၉၅	၁၀၉.၃၅	၁၁၁.၃၀	၁၁၁.၂၇	-၀.၀၃	၁.၇၆	၃.၁၁
၁၂	အထွေထွေကုန်ပစ္စည်း	၃.၂၁	၁၁၄.၆၇	၁၂၁.၆၆	၁၂၁.၈၁	၀.၁၃	၆.၂၃	၆.၁၆
	အစားအစာမဟုတ်သောအုပ်စု	၄၁.၄၉	၁၁၀.၅၇	၁၁၅.၆၁	၁၁၅.၆၄	၀.၀၂	၄.၅၈	၃.၇၈

**ယေး(၂)တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူရေးဆွဲမှုနှင့်
ငွေကြေးဖောင်းပွမှုနှုန်း
(၂၀၁၇ ခုနှစ်၊ မေလ)**

အခြေခံနှုန်း ၂၀၁၂=၁၀၀

အမှတ်စဉ်	တိုင်းဒေသကြီး/ပြည်နယ်	အလေးပေးရာခိုင်နှုန်း	၂၀၁၆ ခုနှစ်	၂၀၁၇ ခုနှစ်		ယခင်လနှင့်နှိုင်းယှဉ်လျှင် ပြောင်းလဲသည့် ရာခိုင်နှုန်း	နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း	ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (၂၀၁၇ ခုနှစ် မေလ အထိ)
			မေလ	ဧပြီလ	မေလ			
(၁)	(၂)		(၃)	(၄)	(၅)	(၆)	(၇)	(၈)
၁	ကချင်ပြည်နယ်	၃.၀၁	၁၂၆.၃၁	၁၃၇.၀၈	၁၃၆.၆၅	-၀.၃၁	၈.၁၉	၈.၉၄
၂	ကယားပြည်နယ်	၀.၅၂	၁၃၅.၁၅	၁၃၇.၄၃	၁၃၇.၆၈	၀.၁၈	၁.၈၇	၇.၁၇
၃	ကရင်ပြည်နယ်	၃.၁၂	၁၁၇.၆၃	၁၂၀.၈၃	၁၂၁.၉၉	၀.၉၆	၃.၇၁	၇.၀၃
၄	ချင်းပြည်နယ်	၀.၇၄	၁၇၃.၂၃	၁၇၉.၅၅	၁၇၈.၀၅	-၀.၈၄	၂.၇၈	၄.၆၈
၅	စစ်ကိုင်းတိုင်းဒေသကြီး	၁၁.၁၀	၁၂၆.၈၇	၁၂၉.၃၄	၁၂၉.၄၆	၀.၀၉	၂.၀၄	၄.၀၈
၆	တနင်္သာရီတိုင်းဒေသကြီး	၂.၈၄	၁၁၂.၈၄	၁၁၉.၆၀	၁၁၉.၅၇	-၀.၀၂	၅.၉၇	၄.၈၂
၇	ပဲခူးတိုင်းဒေသကြီး	၈.၈၃	၁၂၅.၇၇	၁၃၀.၆၈	၁၃၀.၈၆	၀.၁၄	၄.၀၅	၆.၀၂
၈	မကွေးတိုင်းဒေသကြီး	၇.၃၃	၁၂၇.၇၁	၁၃၀.၇၇	၁၃၀.၈၄	၀.၀၅	၂.၄၆	၄.၄၈
၉	မန္တလေးတိုင်းဒေသကြီး	၁၁.၀၈	၁၂၃.၄၁	၁၂၇.၇၆	၁၂၈.၃၀	၀.၄၂	၃.၉၆	၅.၀၉
၁၀	မွန်ပြည်နယ်	၅.၁၃	၁၁၈.၇၅	၁၂၄.၃၈	၁၂၅.၁၂	၀.၅၉	၅.၃၆	၅.၈၉
၁၁	ရခိုင်ပြည်နယ်	၄.၅၄	၁၄၇.၃၉	၁၅၈.၅၆	၁၆၁.၂၆	၁.၇၀	၉.၄၀	၁၂.၂၄
၁၂	ရန်ကုန်တိုင်းဒေသကြီး	၇.၄၇	၁၂၃.၉၁	၁၂၇.၂၃	၁၂၇.၉၃	၀.၅၅	၃.၂၄	၄.၄၀
၁၃	ရှမ်းပြည်နယ်	၉.၁၁	၁၃၅.၃၅	၁၄၁.၅၁	၁၄၁.၇၆	၀.၁၈	၄.၇၃	၈.၁၂
၁၄	ဧရာဝတီတိုင်းဒေသကြီး	၉.၉၀	၁၂၈.၃၉	၁၃၂.၇၉	၁၃၂.၇၃	-၀.၀၄	၃.၃၈	၄.၁၃
၁၅	ပြည်ထောင်စုနယ်မြေ	၁.၄၁	၁၂၄.၁၆	၁၂၅.၀၁	၁၂၄.၁၀	-၀.၇၃	-၀.၀၅	၆.၂၆
၁၆	ရန်ကုန်မြို့	၁၀.၅၉	၁၃၁.၁၃	၁၃၄.၇၂	၁၃၄.၇၈	၀.၀၅	၂.၇၈	၇.၇၉
၁၇	မန္တလေးမြို့	၂.၅၈	၁၁၆.၄၄	၁၁၉.၈၀	၁၂၀.၆၀	၀.၆၇	၃.၅၇	၃.၄၀
၁၈	နေပြည်တော်	၀.၆၉	၁၁၉.၈၀	၁၂၁.၅၆	၁၂၁.၉၀	၀.၂၈	၁.၇၅	၃.၁၈
တစ်နိုင်ငံလုံး		၁၀၀.၀၀	၁၂၇.၄၅	၁၃၂.၀၇	၁၃၂.၄၂	၀.၂၇	၃.၉၀	၅.၉၆


**ဇယား(၃)အဓိကကျသောကုန်ပစ္စည်းများ၏လက်လီစျေးနှုန်းပြောင်းလဲမှုများ
(၂၀၁၇ ခုနှစ် မေလ)**

အခြေခံနှုန်း၊ ၂၀၁၂=၁၀၀

အမှတ်စဉ်	ကုန်ပစ္စည်း	အမျိုးအစား	အချိန်အတွယ်	၂၀၁၇ ခုနှစ်		၂၀၁၆ ခုနှစ် မေလ (ကျပ်)	ယခင်လ နှုန်းနှိုင်းယှဉ် လျှင်ပြောင်း လဲသည့် %	ယခင်နှစ် အလားတူလ နှုန်းနှိုင်းယှဉ် လျှင်ပြောင်း လဲသည့် %
				ဧပြီလ (ကျပ်)	မေလ (ကျပ်)			
၁	ဆန်	ဧည့်မထ (၃၅%)	ပြည်	၁၃၀၅.၉၇	၁၃၀၀.၁၉	၁၂၉၄.၆၇	-၀.၄၄	၀.၄၃
၂	မြေပဲဆီ	ပြည်တွင်း	ပိဿာ	၅၂၀.၁၉	၅၂၄၈.၁၅	၅၂၇၂.၉၂	၀.၅၄	-၀.၄၇
၃	နှမ်းဆီ	ပြည်တွင်း	။	၅၅၈၄.၇၈	၅၅၈၈.၈၂	၅၇၀၄.၆၉	၀.၀၇	-၂.၀၃
၄	စားအုန်းဆီ	နိုင်ငံခြား	။	၂၁၆၇.၂၃	၂၁၇၁.၂၈	၁၉၁၉.၀၄	၀.၁၉	၁၃.၁၄
၅	ကြက်သား	အကောင်လိုက်	ပိဿာ	၇၂၆.၈၂	၇၂၄၈.၂၆	၆၇၈၄.၈၃	၀.၁၆	၆.၈၃
၆	ဝက်သား	ပေါင်သား	။	၈၅၉၉.၃၂	၈၆၉၈.၆၃	၈၁၂၀.၄၈	၁.၁၅	၇.၁၂
၇	အမဲသား	အရိုးလွတ်	။	၁၀၅၇၇.၄၆	၁၀၅၉၈.၅၉	၁၀၂၈၀.၃၅	၀.၂၀	၃.၁၀
၈	ဘဲဥ	အလတ်စား	၁၀လုံး	၁၆၁၃.၄၈	၁၆၀၈.၇၀	၁၅၈၃.၈၅	-၀.၃၀	၁.၅၇
၉	ကြက်ဥ	။	။	၁၂၃၂.၈၆	၁၂၃၄.၈၈	၁၂၆၆.၈၂	၀.၁၆	-၂.၅၂
၁၀	ငါးခူ	အလတ်စားအရွယ်	ပိဿာ	၇၄၂၀.၆၇	၇၆၅၈.၁၀	၇၉၉၀.၆၅	၃.၂၀	-၄.၁၆
၁၁	ငါးရဲ့	။	။	၇၈၁၀.၅၈	၇၈၉၈.၈၃	၇၈၂၉.၆၁	၁.၁၀	၀.၈၆
၁၂	ငါးမြစ်ချင်း	။	။	၄၃၉၂.၇၆	၄၄၃၂.၅၈	၄၂၆၈.၄၅	၀.၉၁	၃.၈၅
၁၃	ပုစွန်ခြောက်	။	။	၂၇၁၃၀.၉၀	၂၇၃၅၆.၂၂	၂၆၈၃၆.၇၃	၀.၈၃	၁.၉၄
၁၄	ငါးရဲ့ခြောက်	။	။	၂၆၆၃၀.၆၉	၂၆၆၉၅.၀၅	၂၆၂၁၆.၃၇	၀.၂၄	၁.၈၃
၁၅	ရေကျိုငါးပိ	သုံးဦးစပ်	ပိဿာ	၃၁၇၉.၀၂	၃၁၇၉.၀၂	၂၉၄၂.၆၆	၀.၀၀	၈.၀၃
၁၆	ခရမ်းချဉ်သီး	။	။	၈၆၉.၂၈	၁၀၀၃.၈၁	၁၅၂၂.၃၄	၁၅.၄၈	-၃၄.၀၆
၁၇	ကုလားပဲခြမ်း		။	၃၂၂၅.၁၁	၃၂၂၆.၆၀	၂၇၇၈.၂၃	၀.၀၅	၁၆.၁၄
၁၈	အာလူး	အလတ်စားအရွယ်	။	၁၂၀၃.၄၆	၁၁၅၈.၅၄	၁၀၅၆.၁၉	-၃.၇၃	၉.၆၉
၁၉	ကြက်သွန်ဖြူ	ဥတစ်လုံး	။	၅၇၈၉.၃၅	၅၇၁၀.၆၅	၄၆၄၁.၈၇	-၁.၃၆	၂၃.၀၂
၂၀	ကြက်သွန်နီ	ဥကြီး	။	၁၂၈၀.၈၅	၁၂၄၆.၉၈	၇၆၆.၀၃	-၂.၆၄	၆၂.၇၈
၂၁	လုံချည်	၂/၆၄-ကျားဝတ်	ထည်	၄၆၂၃.၅၇	၄၆၂၃.၅၇	၄၃၁၉.၇၀	၀.၀၀	၇.၀၃
၂၂	သားရေဖိနပ်	အလတ်စား	ရံ	၅၀၃၉.၈၇	၅၀၃၉.၈၇	၄၈၆၃.၆၀	၀.၀၀	၃.၆၂
၂၃	ရွှေထည်ပစ္စည်း	၁၅ရည်	ကျပ်သား	၈၄၅၉၃၇.၆၁	၈၅၀၂၉၉.၅၆	၇၄၄၁၃၃.၅၁	၀.၅၂	၁၄.၂၇
၂၄	ထင်း		ပိဿာ	၂၈၉.၀၃	၂၉၁.၀၇	၂၆၃.၈၉	၀.၇၁	၁၀.၃၀
၂၅	မီးသွေး		။	၅၇၆.၃၄	၅၇၆.၇၈	၅၂၂.၄၉	၀.၀၈	၁၀.၃၉
၂၆	ဖယောင်းတိုင်	၃၂-တိုင်	ထုပ်	၄၀၀.၄၄	၄၀၁.၉၈	၃၇၉.၈၀	၀.၃၉	၅.၈၄
၂၇	ဘတ်စ်ကားခ	မြို့တွင်း	-	၉၀၃.၁၈ r	၉၀၂.၆၀	၈၆၆.၈၆	-၀.၀၆	၃.၇၆
၂၈	ဒီဇယ်ဆီ		ဂါလံ	၃၃၄၁.၃၂	၃၃၃၁.၁၃	၂၄၃၂.၁၇	-၀.၃၁	၃၆.၉၆
၂၉	ဓာတ်ဆီ		ဂါလံ	၃၄၂၈.၀၅	၃၄၂၀.၉၅	၂၈၄၈.၉၉	-၀.၂၁	၂၀.၀၈

မှတ်ချက်။ (r)စျေးနှုန်းပြင်ဆင်ထားပါသည်။

ဇယား(၄)တစ်နိုင်ငံလုံး၏စားသုံးသူဈေးဆန္ဒနှင့်ငွေကြေးဖောင်းပွမှုနှုန်းပုံပြကားချပ်



အခြေခံနှစ်၊ ၂၀၁၂-၁၀၀

အကြောင်းအရာ	၂၀၁၆ ခုနှစ်							၂၀၁၇ ခုနှစ်				
	ဇွန်	ဇူလိုင်	ဩဂုတ်	စက်တင်ဘာ	အောက်တိုဘာ	နိုဝင်ဘာ	ဒီဇင်ဘာ	ဇန်နဝါရီ	ဖေဖော်ဝါရီ	မတ်	ဧပြီ	မေ
စားသုံးသူ ဈေးဆန္ဒနန်း	၁၂၈.၈၂	၁၂၉.၈၇	၁၃၀.၁၄	၁၃၀.၀၀	၁၃၀.၄၈	၁၃၁.၆၁	၁၃၂.၃၉	၁၃၂.၄၁	၁၃၂.၇၃	၁၃၁.၉၆	၁၃၂.၀၇	၁၃၂.၄၂
နှစ်အလိုက် ငွေကြေး ဖောင်းပွမှုနှုန်း	၉.၂၂	၈.၅၈	၄.၉၁	၃.၈၈	၃.၅၁	၃.၄၇	၆.၅၅	၇.၇၆	၇.၉၉	၇.၀၀	၄.၇၄	၃.၉၀
ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း	၁၀.၆၀	၁၀.၅၉	၉.၉၆	၉.၁၆	၈.၂၆	၇.၃၅	၇.၁၂	၆.၉၇	၆.၉၃	၆.၈၁	၆.၄၁	၅.၉၆